

ကြောင့် ဤ၌ ဒဏ် ၁၀-ပါးကို ပြထားခြင်းဖြစ်၏။ ဤ ၁၀-ပါးအပြင် သေခံယသိက္ခာပုဒ် စသည်ကို မကျင့်လျှင်လည်း ဒဏ်ထိုက်ကြောင်း ပြဦးလတ္တံ့။

ပစ္စဝေက္ခဏာနှင့် စပ်၍
သီလ ၄-ရပ်ပါ မှတ်သားဘွယ်

သီလ ၄-မျိုး။ ။ “သီလ” ဟူသည် ကိုယ်နှုတ်စိတ်တို့ကို (အကုသိုလ်အပြစ်မဖြစ်အောင်) ထိန်းသိမ်းစောင့်စည်းရကြောင်း အကျင့်ကောင်းတမျိုးတည်း။ ထိုသီလသည် ရဟန်းတော်များနှင့် (တချို့သီလများ၌) ရှင်သာမဏေများ အတွက် ၄-မျိုးရှိ၏။ ပါတိမောက္ခသံဝရ သီလ၊ ဣန္ဒြိယသံဝရ သီလ၊ ပစ္စယသန္နိဿိတ သီလ၊ အာဇီဝပါရိသုဒ္ဓိ သီလ။

ပါတိမောက္ခ သီလ။ ။ ထိုတွင် ဝိနည်းပါဠိတော်၌ လာသော (အာဇီဝပါရိသုဒ္ဓိသီလ တချို့မှတစ်ပါး သော) သီလသည် ပါတိမောက္ခသံဝရသီလ မည်၏။ ထိုသီလများတွင် သေခံယသိက္ခာပုဒ်၊ နောက်၌ ပြမည့် ခန္ဓကဝတ်များနှင့် သုက္ကဝိဿဋ္ဌိ၊ ကာယသံသဂ္ဂ စသော သိက္ခာပုဒ်တချို့ကို သာမဏေများလည်း စောင့်ထိန်းရမည်သာ။ မစောင့်ထိန်းနိုင်လျှင် ဒဏ်ထိုက်၏။ ဤသီလ၌ သဒ္ဓါသည် ပဓာနဖြစ်၏။ သဒ္ဓါ တရားရှိသူသာ ဤသီလကို လုံခြုံအောင် စောင့်ထိန်းနိုင်သည်။

ဝိမတိ။ ။ အာဘိသမာစာရိကေသု ဝိနေတဗျောတိ ဣမိနာ “သေခံယဝတ္ထ ခန္ဓကဝတ္ထေသု အညေသု စ သုက္ကဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု သာမဏေရေဟိ